



ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

စစ်ဆေးရေး

မဟာဗျူဟာလုပ်ငန်းစီမံချက်

၂၀၁၈ - ၂၀၂၂

“ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုတိုးတက်ကောင်းမွန်စေရေးထိန်းကျောင်းပေး”

“Monitoring on Modern Public Finance Management”

မာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
၁။	ပြည်ထောင်စုစာရင်းစစ်ချုပ်၏ဥယျာဉ်	၄
၂။	အတိုကောက်အခေါ်အဝေါ်များ	၅
၃။	၂၀၁၈ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ မြန်မာနှစ်သစ်ကူးနှုတ်ခွန်းဆက်စကား	၆
၄။	နိုင်ငံတော်သမ္မတ၏လမ်းညွှန်ချက်	၇
၅။	ခါတ်ပုံမှတ်တမ်းများ	၈-၁၂
၆။	နိဒါန်း	၁၃
၇။	မျှော်မှန်းချက် (Vision)	၁၄
၈။	လုပ်ငန်းတာဝန် (Mission)	၁၄
၉။	မူဝါဒ (Policy)	၁၄
၁၀။	တန်ဖိုးများ(Core Value)	၁၄
၁၁။	မဟာဗျူဟာရည်မှန်းချက်များ	၁၅-၁၆
	မဟာဗျူဟာရည်မှန်းချက်(၁)	၁၆-၁၈
	မဟာဗျူဟာရည်မှန်းချက်(၂)	၁၈-၁၉
	မဟာဗျူဟာရည်မှန်းချက် (၃)	၁၉-၂၀
	မဟာဗျူဟာရည်မှန်းချက်(၄)	၂၀-၂၁
	မဟာဗျူဟာရည်မှန်းချက်(၅)	၂၂-၂၃
	မဟာဗျူဟာရည်မှန်းချက်(၆)	၂၃
	မဟာဗျူဟာရည်မှန်းချက်(၇)	၂၄-၂၆
၁၂။	ဦးစားပေးအဆင့်အလိုက်အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များ	၂၆

၁၃။	မြန်မာနိုင်ငံစာရင်းကောင်စီနှင့်မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းတို့အားကြီးကြပ်ခြင်းနှင့်လမ်းညွှန်မှုပေးခြင်း	၂၆
၁၄။	၂၀၁၈ခုနှစ်အတွင်းဆောင်ရွက်သွားမည့်အစီအစဉ်များ	၂၆
၁၅။	နိဂုံး	၂၇
၁၆။	ဦးစားပေးအဆင့်အလိုက်အကောင်အထည်ဖော်ဆောင်ရွက်မည့်အစီအစဉ်များ(၂၀၁၈-၂၀၂၂)ပူးတွဲဇယား	၂၈-၄၁
၁၇။	ပထမနှစ်မဟာဗျူဟာလုပ်ငန်းအစီအစဉ်(၂၀၁၈)ပူးတွဲဇယား	၄၂-၄၈



ပြည်ထောင်စုစာရင်းစစ်ချုပ်၏ဥပဒေ

မြန်မာနိုင်ငံ၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများနှင့်အညီ ပြည်သူ့ပြည်သားများပိုင်ဆိုင်သော အရင်းအမြစ်များကို အစိုးရက ပြည်သူများအတွက် ထိရောက် အကျိုးရှိစွာ အသုံးပြုမှုနှင့် ပြည်သူ့ဘဏ္ဍာငွေစီမံခန့်ခွဲမှုအပေါ် ပြည်သူများ၏မျှော်မှန်းချက်သည် ကြီးမားလာလျက်ရှိပါသည်။

သို့ပါ၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပါ အပ်နှင်းထား သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန် နိုင်ငံအကျိုး၊ ပြည်သူလူထု၏အကျိုးကို ဦးထိပ် ပန်ဆင်ပြီး “ပြည်သူ့အကျိုးစီးပွားကို ကာကွယ်မြှင့်တင်နိုင်သည့် အဖွဲ့အစည်းတစ်ရပ်အဖြစ် ရပ်တည် ရန်”မျှော်မှန်းချက်ထားရှိပါသည်။ ထို့ကြောင့် အစိုးရဌာနအဖွဲ့အစည်းများ၏ လုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်မှုများသည် ပြည်သူတို့အတွက် အမှန်တကယ် အကျိုးသက်ရောက်မှုရှိစေရေးနှင့် ပြည်သူ့ဘဏ္ဍာငွေစီမံခန့်ခွဲမှု ပိုမိုတိုးတက်ကောင်းမွန်လာစေရေးတို့ကို ထိန်းကျောင်းပေးရသည့် အမြင့် ဆုံးစာရင်းစစ်အဖွဲ့အစည်းအနေဖြင့် စစ်ဆေးရေးလုပ်ငန်းများအားစွမ်းဆောင်ရည်ပြည့်ဝစွာ ဆောင်ရွက် ၍ ပြည်သူများ၏အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် ပြည်သူလူထု၏ လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းနိုင်ရန်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ မဟာဗျူဟာလုပ်ငန်းစီမံချက်(၂၀၁၈- ၂၀၂၂) ကို ရေးဆွဲခဲ့ပါသည်။

မဟာဗျူဟာလုပ်ငန်းစီမံချက်အရ နိုင်ငံတကာစံနှုန်းများနှင့်အညီ ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်သွားရန်အတွက် ချမှတ်ထားသည့် အစီအစဉ်များကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ်ရုံးအသီးသီးမှ ဝန်ထမ်းများအားလုံး၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်မျှော်လင့်မိပါသည်။

ဦးမော်သန်း

ပြည်ထောင်စုစာရင်းစစ်ချုပ်

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်

နေပြည်တော်

အတိုကောက်အခေါ်အဝေါ်များ

ACC	Anti-corruption Commission
ADB	Asian Development Bank
ASEANSAI	ASEAN Supreme Audit Institutions
ASOSAI	Asian Organization of Supreme Audit Institutions
CPD	Continuous Professional Development
Dept;	Department
EU	European Union
ICAEW	Institute of Chartered Accountants in England and Wales
iCAT	ISSAI Compliance Assessment Tool
IDI	INTOSAI Development Initiative
INTOSAI	International Organization of Supreme Audit Institutions
ISSAIs	International Standards of Supreme Audit Institutions
IPSAS	International Public Sector Accounting Standards
JPAC	Joint Public Account Committee
MAC	Myanmar Accountancy Council
MDC	Mini Data Center
MICPA	Myanmar Institute of Certified Public Accountants
MOPF	Ministry of Planning and Finance
OAG/OAGM	Office of the Auditor General of the Union, Myanmar
OAGN	Office of the Auditor General of Norway
TWG	Technical Working Group
UAG	Union Auditor General
UCSB	Union Civil Service Board

၂၀၁၈ခုနှစ် ဧပြီလ၁၇ရက်နေ့တွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏
မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကား

ပြည်သူ့ဘဏ္ဍာများအလေအလွင့်မရှိအောင်စီမံခန့်ခွဲနိုင်ရေး

- ❖ စီမံကိန်းကုန်ကျစရိတ် အနီးစပ်ဆုံး တိကျမှန်ကန်စွာ ခန့်မှန်းတွက်ချက် တင်ပြနိုင်ရေး၊ ဒေသ၏ ကာလပေါက်ဈေးနှင့်အညီ တွက်ချက်နိုင်ရေး၊
- ❖ ဘတ်ဂျက်များအချိန်မီ အမှန်တကယ်သုံးစွဲခြင်း မပြုဘဲထားသည့် လုပ်နည်းလုပ်ဟန်များ ပြောင်းလဲရေး၊
- ❖ စီမံကိန်းကြီးများ ထိထိရောက်ရောက်စိစစ်နိုင်သည့် အရည်အချင်းများကို စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေးနယ်ပယ်တွင် အမြန်ဆုံး မြှင့်တင်ရေး၊
- ❖ တင်ဒါလုပ်ထုံးလုပ်နည်းနှင့်မညီညွတ်သည့်တင်ဒါခေါ်ယူမှုများ၊ တင်ဒါ စည်းမျဉ်းအတွင်းမှ လက်တစ်လုံးခြား လုပ်ကိုင်ဆောင်ရွက်မှုများကို ပြင်းပြင်းထန်ထန် အရေးယူရေး၊
- ❖ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအပြင် ဌာနတိုင်းတွင် ဖွဲ့စည်းထားသည့် စာရင်းစစ်ကော်မတီများက ဘက်လိုက်မှုမရှိ၊ အဂတိကင်းကင်းနှင့် တိတိကျကျ ဆောင်ရွက်ရေး။

နိုင်ငံတော်သမ္မတ၏လမ်းညွှန်ချက်

နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးဆောင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်စာရင်းစစ်ချုပ်များအား နေပြည်တော်ရှိ သမ္မတအိမ်တော် ဧည့်ခန်းမ၌ ၂၀၁၈ခုနှစ်၊မေလ ၄ ရက်နေ့တွင် တွေ့ဆုံစဉ်လမ်းညွှန်ချက်များမှာ -

- ပြည်သူ့ဘဏ္ဍာငွေများလေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အနေဖြင့်နိုင်ငံတော်၏ အရအသုံးစာရင်းများစစ်ဆေးခြင်း၊ သတ်မှတ်ချထားပေးသော ခွင့်ပြုဘဏ္ဍာငွေများ အပြည့်အဝရရှိစေရန် ဆောင်ရွက်ထားခြင်း ရှိ မရှိ၊ ရငွေများကို ထိရောက်စွာ အသုံးပြုခြင်းရှိမရှိ၊ ချမှတ်ပေးသောရည်ရွယ်ချက်၊ ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း ရှိ မရှိ စစ်ဆေးကြပ်မတ်ပေးရန် လိုအပ်ပါကြောင်း၊
- ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ အနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့်အညီ ကျင့်သုံးခြင်း ရှိ မရှိ စစ်ဆေးရန် လိုပါကြောင်း၊ စီမံကိန်းနှင့်လုပ်ငန်းဆောင်ရွက်မှုများသည် ပြည်သူလူထုအတွက် အမှန်တကယ်အကျိုး ရှိ မရှိ စိစစ်ရန်လိုပါကြောင်း၊ နိုင်ငံပိုင်ပစ္စည်း၊ ပြည်သူပိုင်ပစ္စည်း၊ သမဝါယမပိုင်ပစ္စည်းများကို စနစ်တကျထိန်းသိမ်းမှု ရှိ မရှိ၊ ထိရောက်စွာအသုံးပြုမှု ရှိ မရှိ စစ်ဆေးရန် လိုပါကြောင်း၊ ပိုင်ရှင်မဲ့ပစ္စည်း၊ ဥပဒေအရသိမ်းဆည်းခံပစ္စည်း၊ ပိုင်ရှင်က စွန့်လွှတ်ပစ္စည်းများကိုလည်း သက်ဆိုင်ရာတို့က စာရင်းသွင်းထားခြင်း ရှိ မရှိ နှင့် စနစ်တကျ အသုံးပြုခြင်း ရှိ မရှိ ထိန်းသိမ်းထားခြင်း ရှိ မရှိ ကို စစ်ဆေးပေးစေလိုပါကြောင်း၊
- အစိုးရဌာနဆိုင်ရာများတွင် စာရင်းစစ်အဖွဲ့ဖွဲ့စည်းထားမ ရှိမရှိ၊ ယင်းအဖွဲ့များအနေဖြင့် အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိ စစ်ဆေးရန်လိုအပ်ကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှု၊ ယိုဖိတ်မှု၊ အလွဲသုံးစားမှုများကို စစ်ဆေးတွေ့ရှိပါက ကျောသား၊ ရင်သားမခွဲခြားဘဲ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်၊ အဖွဲ့အစည်းထံသို့ အစီရင်ခံတင်ပြစေလိုပါကြောင်း။



နိုင်ငံတော်သမ္မတဦးဝင်းမြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စာရင်းစစ်ချုပ်များအား ၄-၅-၂၀၁၈ နေ့တွင် တွေ့ဆုံမှာကြားမှု





ပြည်ထောင်စုစာရင်းစစ်ချုပ်မှလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင်အမှာစကားပြောကြားခြင်း





ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့်တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်များတွေ့ဆုံမှု



နိုင်ငံတော်အစိုးရ၏ ဒုတိယ (၁) နှစ်တာကာလအတွင်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုစာရင်းစစ်ချုပ်အား MRTV မှတွေ့ဆုံမေးမြန်းစဉ်

Report on Observance of Standards and Codes (ROSC) – Accounting and Auditing Dissemination Workshop တွင်အဖွင့်အမှာစကားပြောကြားစဉ်



Quality Assurance for Audit Roadmap for Myanmar အား အကောင်အထည်ဖော် ဆောင်ရွက် ရန်ကိစ္စနှင့် စပ်လျဉ်း၍ ICAEW၊ MICPA မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမှု



နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့်စပ်လျဉ်း၍ နော်ဝေ သံရုံးနှင့် နော်ဝေစာရင်းစစ်ချုပ်ရုံးတို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမှု



Human Resource Management, Asset Management and Project Management Training
ကျင်းပမှု

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏မဟာဗျူဟာလုပ်ငန်းစီမံချက်
(၂၀၁၈ -၂၀၂၂ ခုနှစ်)

နိဒါန်း

၁။ နိုင်ငံတော်ကချမှတ်ထားသည့် စီးပွားရေးမူဝါဒ(၁၂)ရပ်တွင် ပွင့်လင်းမြင်သာပြီး ကောင်းမွန် တောင့်တင်းသည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ်ဖြင့် ဘဏ္ဍာရေးအရင်းအမြစ်များ တိုးတက်ပွားများလာစေရေးဆောင်ရွက်ရန်ဟူသည့်အချက် ပါဝင်ပါသည်။ နိုင်ငံပိုင်အဖွဲ့အစည်းများက စီမံခန့်ခွဲခွင့်ရှိသောနိုင်ငံသားများပိုင်ဆိုင်သည့်အရင်းအမြစ်များကို သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်/အဖွဲ့အစည်းများက မည်သည့်အတိုင်းအတာအထိ ထိရောက်အကျိုးရှိစွာ အသုံးပြုသည်ကို အစီရင်ခံတင်ပြရန် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ်ရုံးအသီးသီးတွင် တာဝန်ရှိပါသည်။ တနည်းအားဖြင့် နိုင်ငံ၏ စစ်ဆေးရေးအာဏာအမြင့်ဆုံးကျင့်သုံးခွင့်ရှိသောအဖွဲ့အစည်းဖြစ်သည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ် ပိုမိုကောင်းမွန်စေရန်အတွက် အရေးကြီးသည့် ပြင်ပကြီးကြပ်မှုကဏ္ဍမှ ပါဝင်ထိန်းကျောင်းပေးရန် တာဝန်ရှိပါသည်။

၂။ စစ်ဆေးရေးလုပ်ငန်းများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာစံများကို အခြေပြုသည့်စစ်ဆေးရေးလက်စွဲများ၊ လမ်းညွှန်များပေါ်ထွက်လာရေး၊ ပြောင်းလဲလာသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စစ်ဆေးရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်းများ၏စွမ်းရည်မြှင့်တင်ရေးအစီအမံများကို စဉ်ဆက်မပြတ်ဆောင်ရွက်၍ စစ်ဆေးရေးကဏ္ဍမှပြည်သူ့အကျိုးအား ပိုမိုဖော်ဆောင်ရန် မျှော်မှန်းထားရှိပါသည်။

၃။ သို့ဖြစ်ပါ၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် ပြည်သူ့အကျိုးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ မျှော်မှန်းချက်၊ လုပ်ငန်းတာဝန်များနှင့်အညီ မဟာဗျူဟာလုပ်ငန်းစီမံချက်(၂၀၁၈-၂၀၂၂)ကို ရေးဆွဲခဲ့ပါသည်။ မဟာဗျူဟာ လုပ်ငန်းစီမံချက်ပါ အစီအစဉ်များမှာ စဉ်ဆက်မပြတ်ဆောင်ရွက်သွားရမည် လုပ်ငန်းများဖြစ်ပြီး ရရှိနိုင်သည့် အချိန်၊ လူအင်အား၊ ငွေကြေးစသည့် အရင်းအမြစ်များပေါ်မူတည်၍ ဦးစားပေးအဆင့်များ သတ်မှတ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

မျှော်မှန်းချက် (Vision)

၄။ ပြည်သူ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးရေး၊ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု ကောင်းမွန်စေရေး၊ ပြည်သူ့ဘဏ္ဍာငွေကြေး ထိန်းကျောင်းတည်မတ်ပေးရေးအတွက် အဓိကတာဝန်ရှိသည်နှင့်အညီ ထိရောက်စွာစစ်ဆေးဖော်ထုတ်၍ ပြည်သူ့သို့အစီရင်ခံခြင်းဖြင့် ရှင်းလင်းတင်ပြရန် ဖြစ်ပါသည်။

လုပ်ငန်းတာဝန် (Mission)

၅။ စစ်ဆေးမှု၏လုပ်ငန်းတာဝန်မှာ ကောင်းမွန်သောအုပ်ချုပ်မှုစနစ် Good Governance နှင့် သန့်ရှင်းသောအစိုးရ Clean Government ပေါ်ပေါက်လာစေရန် ပြည်သူလူထုဆန္ဒသဘောထားကို အလေးထားပြီး စစ်ဆေးရေးလုပ်ငန်းစဉ်များကို အရည်အသွေးပြည့်မီစွာနှင့် ထိရောက်အကျိုးရှိစွာ ထမ်းဆောင်သွားခြင်းပင် ဖြစ်ပါသည်။

မူဝါဒ (Policy)

၆။ စစ်ဆေးခြင်း၏မူဝါဒများမှာ ဥပဒေနှင့်အညီ စာရင်းစစ်လုပ်ငန်းများအား ဆောင်ရွက်ခြင်း၊ ဆန်းသစ်တီထွင်မှုများကိုအားပေးခြင်း၊ ပြုပြင်ပြောင်းလဲမှုများကိုမြှင့်တင်ခြင်းနှင့် ပကတိအခြေအနေများအား မှန်ကန်စွာဆန်းစစ်သုံးသပ်ပြီး ထိရောက်သည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်းတို့ ဖြစ်ပါသည်။

တန်ဖိုးများ(Core Value)

၇။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်းများအနေဖြင့်လုပ်ငန်းတာဝန်များထမ်းဆောင်ရာတွင် အောက်ပါတန်ဖိုးများ (Core Value)ကို ဦးထိပ်ထား၍ ဆောင်ရွက်သွားရမည် ဖြစ်ပါသည် -

- (က) ရိုးသားဖြောင့်မတ်မှု
- (ခ) လွတ်လပ်မှုနှင့်ဓမ္မစိဋ္ဌာန်ကျမှု
- (ဂ) အတတ်ပညာပိုင်းဆိုင်ရာကျွမ်းကျင်မှု
- (ဃ) လျှို့ဝှက်စောင့်ထိန်းမှု
- (င) လုံ့လစိုက်ထုတ်၍ သတိသမ္ဗဇဉ်ဖြင့် ဆောင်ရွက်မှု
- (စ) ပြည်သူ့အကျိုးစီးပွားကို ဦးထိပ်တင်၍ ဆောင်ရွက်မှု


မဟာဗျူဟာရည်မှန်းချက်များ (Strategic Goals)

၈။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ မဟာဗျူဟာရည်မှန်းချက် ၇ ရပ်ကို အောက်ပါအတိုင်း ချမှတ်ထားပါသည် -

- (က) စာရင်းစစ်ချုပ်ရုံးများ၏နိုင်ငံတကာစံများ - ISSAI အခြေပြုစစ်ဆေးရေးလက်စွဲနှင့် လမ်းညွှန်များ ပြုစုထုတ်ပြန်လိုက်နာကျင့်သုံးရန်
- (ခ) နိုင်ငံတကာနိုင်ငံပိုင်ကဏ္ဍစာရင်းစံများ - IPSAS သတ်မှတ်ပြဋ္ဌာန်းနိုင်ရေးနှင့်လိုက်နာကျင့်သုံးနိုင်စေရေး ဆောင်ရွက်ရန်
- (ဂ) စစ်ဆေးရေးလုပ်ငန်းများပိုမို ထိရောက်ကောင်းမွန်စေရန်
- (ဃ) ဖွဲ့စည်းပုံ၊ လူသားအရင်းအမြစ်စီမံခန့်ခွဲမှုနှင့် ဝန်ထမ်းစွမ်းရည်စသည်တို့ကို မြှင့်တင်ရန်
- (င) E-Government System အကောင်အထည်ဖော်ရန်
- (စ) ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုပိုမိုကောင်းမွန်ရန်
- (ဆ) အာဆီယံစာရင်းစစ်ချုပ်ရုံးများအဖွဲ့- ASEANSAI ၊ အာရှတိုက်ဆိုင်ရာစာရင်းစစ်ချုပ်ရုံးများအဖွဲ့- ASOSAI နှင့် နိုင်ငံတကာစာရင်းစစ်ချုပ်ရုံးများအဖွဲ့- INTOSAI တို့၏ Activities များတွင် ပါဝင်ဆောင်ရွက်ခြင်း



Figure: Overview of Strategic Plan 2018–2022



မဟာဗျူဟာရည်မှန်းချက်(၁)

“စာရင်းစစ်ချုပ်ရုံးများ၏နိုင်ငံတကာစံများ- ISSAI အခြေပြု စစ်ဆေးရေးလက်စွဲနှင့်လမ်းညွှန်များပြုစုထုတ်ပြန်လိုက်နာကျင့်သုံးရန်”

၉။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် ပြောင်းလဲလာသည့်ခေတ်စနစ်နှင့်အညီ စစ်ဆေးရေး လုပ်ငန်းများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ရှိရင်းစွဲစစ်ဆေးရေး လမ်းညွှန်များ၊ လက်စွဲများကို ပြုပြင်မွမ်းမံခြင်း၊ အသစ်ပြုစုထုတ်ပြန်ခြင်းများ ဆောင်ရွက်သွားရန် လိုအပ်လာပါသည်။ သို့ဖြစ်ပါ၍ အာရှဖွံ့ဖြိုးရေးဘဏ်၊ နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးတို့၏ နည်းပညာအကူအညီဖြင့် စာရင်းစစ်ချုပ်ရုံး



များ၏နိုင်ငံတကာစံများ - ISSAI အခြေပြု စစ်ဆေးရေး လက်စွဲနှင့် လမ်းညွှန်များ ပြုစုထုတ်ပြန်နိုင်ရန် ဆောင်ရွက်လျက် ရှိပါသည်။

၁၀။ ထိုသို့ဆောင်ရွက်ရာတွင် အောက်ပါစစ်ဆေးရေးလက်စွဲနှင့် လမ်းညွှန်များပြုစုထုတ်ပြန် ဖြန့်ဝေ၍ ဝန်ထမ်းများ လက်တွေ့ကျင့်သုံးဆောင်ရွက်နိုင်ရေး လေ့ကျင့်သင်ကြားပေးခြင်းစသည့် လုပ်ငန်း အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည် -

- (က) ISSAI အခြေပြုဘဏ္ဍာရေးစာရင်းစစ်ဆေးရေးလက်စွဲနှင့်အစီအစဉ်များ
- (ခ) ISSAI အခြေပြု လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးရေးလက်စွဲ
- (ဂ) ISSAI အခြေပြု ဥပဒေစည်းမျဉ်းစည်းကမ်းလိုက်နာမှုစစ်ဆေးရေးလက်စွဲ
- (ဃ) ISSAI based Public Debt Audit ၊ Environmental Audit ၊ EDP/ IT Audit ဆိုင်ရာစစ်ဆေးရေးလက်စွဲများ



နော်ဝေစာရင်းစစ်ချုပ်ရုံးအကူအညီဖြင့်လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးခြင်းအလုပ်ရုံဆွေးနွေးပွဲကျင်းပမှု




ADB အကူအညီဖြင့် Financial Audit Manual ဆိုင်ရာ Training for Trainers အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပမှု

မဟာဗျူဟာရည်မှန်းချက်(၂)

“နိုင်ငံတကာနိုင်ငံပိုင်ကဏ္ဍစာရင်းစံများ - IPSAS သတ်မှတ်ပြဋ္ဌာန်းနိုင်ရေးနှင့် လိုက်နာကျင့်သုံးနိုင်စေရေး ဆောင်ရွက်ရန်”

၁၁။ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု(PFM)သည် နိုင်ငံ၏နေကြွယ်ဝမှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ပေးနိုင်ပြီး အားကောင်းသော PFM စနစ်ရှိပါက အစိုးရကဏ္ဍတွင် အဂတိ လိုက်စားမှုတိုက်ဖျက်မှု၊ တရားဥပဒေစိုးမိုးမှု၊ စီးပွားရေးလွတ်လပ်မှု၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုအပိုင်းများတွင် ပိုမိုကောင်းမွန်လာစေ ပါသည်။ ကောင်းမွန်သော ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုဖြစ်ရန် ပြောင်းလဲရာတွင် Benchmark အဖြစ် နိုင်ငံတကာ နိုင်ငံပိုင်ကဏ္ဍစာရင်းစံ များ (IPSAS) ကို လိုက်နာကျင့်သုံးရန် လိုအပ်လာပါသည်။



၁၂။ သို့ဖြစ်ပါ၍ ဤရုံးနှင့် သက်ဆိုင်ရာဌာနများမှ ဝန်ထမ်းများအနေဖြင့် IPSAS နှင့်စပ်လျဉ်းသည့် Knowledge ရရှိစေရန်ရည်ရွယ်၍ သင်တန်းကျောင်းမှ ဖွင့်လှစ်လျက်ရှိသည့် ဌာနတွင်းနှင့် ဌာနဆိုင်ရာ သင်တန်းများတွင် ဘာသာရပ်တစ်ခုအဖြစ် ထည့်သွင်းသင်ကြားပေးသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် IPSAS ကို သတ်မှတ်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

မဟာဗျူဟာရည်မှန်းချက်(၃)

၁၃။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ စစ်ဆေးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်းကို သာမကဌာန အဖွဲ့အစည်းများ၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများကို ထိရောက်ကောင်းမွန်စွာ စစ်ဆေးခြင်းအားဖြင့် ပြည်သူများအတွက် အကျိုးကျေးဇူးပိုမို ရရှိစေနိုင်ပြီး စာရင်းစစ်ဆေးခြင်းနှင့် အစီရင်ခံခြင်း လုပ်ငန်းစဉ်များမှတစ်ဆင့် ဌာနအဖွဲ့ အစည်းများ၏ တာဝန်ခံမှုကို ပိုမိုအားကောင်း လာစေနိုင်ပါသည်။

၁၄။ စစ်ဆေးရေးလုပ်ငန်းများ ပိုမိုထိရောက်ကောင်းမွန်စေရန်အတွက် အောက်ပါလုပ်ငန်းစဉ်များ ဆောင်ရွက်သွားမည် ဖြစ်ပါသည် -

- (က) အမိန့်နှင့်ညွှန်ကြားချက်များ အခါအားလျော်စွာ ထုတ်ပြန်ခြင်း
- (ခ) စစ်ဆေးရမည့်အဖွဲ့အစည်းများနှင့် တစ်နှစ်တစ်ကြိမ် အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း
- (ဂ) ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို အခြေအနေအရ လိုအပ်လျှင်ပြင်ဆင်ခြင်း

- (ဃ) Local Private Audit Firm များသို့ Outsourcing ပေးနိုင်ရေး အမိန့်ကြော်ငြာစာ၊ လုပ်ထုံးလုပ်နည်းများသတ်မှတ်ပြဋ္ဌာန်းခြင်း၊လွှဲအပ်ဆောင်ရွက်ခြင်းနှင့်ကြီးကြပ်ခြင်း
- (င) Local Private Audit Firm များ၊ သက်ဆိုင်ရာဌာနများနှင့် တစ်နှစ်တစ်ကြိမ် တွေ့ဆုံခြင်း
- (စ) Internal Audit Division ကို တိုးတက်အောင် ဆောင်ရွက်ခြင်းနှင့် SAI PMF နှင့် အညီ ဌာနတွင်းကြီးကြပ်ကွပ်ကဲမှုဆိုင်ရာမူဝါဒနှင့် လုပ်ထုံးလုပ်နည်းများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် တိုင်းဒေသကြီး/ပြည်နယ်များသို့ လိုက်နာ ကျင့်သုံးနိုင်ရေးဖြန့်ဝေခြင်း
- (ဆ) Quality Assurance Review (Peer Review Mechanism) လမ်းညွှန်ထုတ်ပြန်ရန် ဆောင်ရွက်ခြင်းနှင့်ဖြန့်ဝေခြင်း
- (ဇ) Quality Assurance အတွက် ဌာနစု/ Quality Assurance ဆောင်ရွက်မည့်အဖွဲ့ ဖွဲ့စည်း တာဝန်ပေးအပ်ခြင်း
- (ဈ) ထုတ်ပြန်ထားသော လမ်းညွှန်နှင့်အညီ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် Peer Review ဆောင်ရွက်ခြင်း

မဟာဗျူဟာရည်မှန်းချက်(၄)

“ဖွဲ့စည်းပုံ၊လူသားအရင်းအမြစ်စီမံခန့်ခွဲမှုနှင့်ဝန်ထမ်းစွမ်းရည်စသည်တို့ကို မြှင့်တင်ရန်”

၁၅။ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၈) အရ စာရင်းစစ်ရုံးများက ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များမှာ ပိုမိုများပြားကျယ်ပြန့်လာပြီး “ဌာနအဖွဲ့အစည်းများ၏ စီမံကိန်းနှင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများသည် ပြည်သူတို့အတွက် အမှန်တကယ် အကျိုးသက်ရောက်မှု ရှိမရှိ စစ်ဆေးခြင်း” ဟူသည့် လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးခြင်းကို ပိုမိုဝီပြင်စွာ ဆောင်ရွက်ရန်လည်း လိုအပ်လာပါသည်။

၁၆။ သို့ဖြစ်ပါ၍ ဘက်စုံစစ်ဆေးရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးအတွက် လူသားအရင်းအမြစ်စီမံခန့်ခွဲမှု၊ လုပ်ငန်းစွမ်းဆောင်ရည်ပြည့်ဝစေရေးနှင့် ပညာရပ်များကိုစဉ်ဆက်မပြတ်သိရှိနိုင်စေရေးအတွက် ဝန်ထမ်းစွမ်းရည်မြှင့်တင်မှု တို့ကို အောက်ပါလုပ်ငန်းစဉ်များဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါသည် -



- (က) UCSB မှတစ်ဆင့် CPA များအား အရာရှိများအဖြစ် ခန့်အပ်ခြင်း
- (ခ) နယ်ပယ်အသီးသီးမှ ပညာရှင်များ (ဥပမာ- အင်/ယာ၊ ဥပဒေပညာရှင်၊ ဆရာဝန်၊ IT ပညာရှင်)ခန့်အပ်ခြင်း
- (ဂ) နိုင်ငံခြားသို့ပညာတော်သင်၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများ စေလွှတ်ခြင်းနှင့် ဆင့်ပွားသင်တန်းများပို့ချခြင်း
- (ဃ) မိတ်ဖက်အဖွဲ့အစည်းများ၏အကူအညီဖြင့် အလုပ်ရုံဆွေးနွေးပွဲများနှင့်သင်တန်းများ ကျင်းပခြင်း
- (င) 10 year Strategic Reform Plan ၊ Change Management Plan ၊ HR Development Plan ၊ Staff Competency Framework နှင့် Comprehensive Training and Development Plan ရေးဆွဲခြင်း
- (စ) အဖွဲ့အစည်းတစ်ခုလုံးနှင့် ဝန်ထမ်းတစ်ဦးချင်းစီ၏ စဉ်ဆက်မပြတ်တိုးတက်မှုအတွက် ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် HR polices နှင့် capacities ကို တိုးမြှင့် ဆောင်ရွက်ခြင်း
- (စ) ICT related သင်တန်းများ စဉ်ဆက်မပြတ် စီစဉ်ဆောင်ရွက်ခြင်း
- (ဆ) ပြင်ပပညာရှင်များဖိတ်ခေါ်၍ CPD ဟောပြောပွဲများ ဆောင်ရွက်ခြင်း



Budgetary Control Training ကျင်းပမှု

မဟာဗျူဟာရည်မှန်းချက်(၅)

“E-Government System အကောင်အထည်ဖော်ရန်”

၁၇။ E-Government စနစ်သည် အစိုးရ၏လုပ်ငန်းများအပေါ် အများပြည်သူ၏ ယုံကြည်မှုရရှိရန် နှင့် စီမံခန့်ခွဲမှုလုပ်ငန်းများ ပိုမိုကောင်းမွန်စွာ ဆောင်ရွက်ရန်အတွက် အထောက်အကူပေးနိုင်သဖြင့် ဌာနအဖွဲ့အစည်းများအနေဖြင့် e-Government စနစ် အကောင်အထည်ဖော်ရေး တွန်းအားပေး ဆောင်ရွက်လျက် ရှိပါသည်။ မိမိတို့ရုံးအနေဖြင့် Application System များ ဖြစ်သော Accounting and Budgetary Control System- ABCS/Government Accounting System-GAS ၊ Government Personnel Management System- GPMS ၊ Electronic Document Management System- EDMS တို့ကို အသုံးပြုလျက်ရှိပြီး ABCS Software ကို Window Based မှ Web Based သို့ အဆင့်မြှင့်တင်ရန် ဆောင်ရွက်လျက်ရှိပါသည်။

၁၈။ နိုင်ငံတကာတွင် စာရင်းစစ်ချုပ်ရုံးအများစုသည် စာရင်းစစ်ဆေးခြင်းနှင့် စီမံခန့်ခွဲခြင်းပြုလုပ်ရာ တွင် အချိန်ကုန်သက်သာခြင်း၊ အလုပ်တွင်ကျယ်ခြင်း၊ စစ်ဆေးရေးလုပ်ငန်းစွမ်းဆောင်ရည်ကို အထောက်အကူပြုခြင်း၊ လူ့စွမ်းအားအရင်းအမြစ်လိုအပ်ချက်ကိုလျှော့ချနိုင်ခြင်း၊ ဘဏ္ဍာရေးရှင်းတမ်း များကို အချိန်နှင့်တစ်ပြေးညီစစ်ဆေးနိုင်ခြင်း စသည့် အားသာချက်များရှိသော နည်းပညာအသုံးပြု စစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ဤရုံးအနေဖြင့် စစ်ဆေးရေးလုပ်ငန်းများကို လက်ရှိတွင် Manual ဖြင့် ဆောင်ရွက်လျက်ရှိရာမှ နည်းပညာအသုံးပြုစနစ် (IT System) တစ်ခုဖြစ်သည့် Audit Software များအသုံးပြု၍စစ်ဆေးသည့် IT Audit ကို ဆောင်ရွက်နိုင်ရန်အထိ မျှော်မှန်းထားပါသည်။

၁၉။ အစိုးရဌာနများအနေဖြင့် E-Government စနစ်ကို အကောင်အထည်ဖော်လျက်ရှိရာ ဤရုံး အနေဖြင့်လည်း Website Upgrade ပြုလုပ်ခြင်း၊ IT Audit ဆောင်ရွက်နိုင်ရေး IT Infrastructure များ ဖြည့်ဆည်းခြင်း၊ Mini Data Center အကောင်အထည်ဖော်မှုတွင် ပါဝင်ခြင်း စသည်တို့ကို ဆောင်ရွက် လျက်ရှိပြီး အောက်ပါလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည် -

- (က) Mini Data Center ဝယ်ယူ၍ အချက်အလက်များမျှဝေသုံးစွဲနိုင်မည့် Knowledge Platform တစ်ခုတည်ဆောက်ခြင်း
- (ခ) MDC လုပ်ငန်းအကောင်အထည် ဖော်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခြင်း
- (ဂ) Information Technology Strategy ရေးဆွဲခြင်း
- (ဃ) Accounting and Budgetary Control System အား Window Based မှ Web based သို့ အဆင့်မြှင့်တင်ဆောင်ရွက်ခြင်း
- (စ) Audit Management System ကျင့်သုံးနိုင်ရေး ဆောင်ရွက်ခြင်း
- (ဆ) Audit Software များကို ပြည်ပမှဝယ်ယူခြင်း (သို့) ပြည်တွင်းကုမ္ပဏီများသို့ အပ်နှံခြင်း



Mini Data Center ဝယ်ယူတည်ဆောက်မှု

မဟာဗျူဟာရည်မှန်းချက်(၆)

“ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုပိုမိုကောင်းမွန်ရန်”

၂၀။ နိုင်ငံ၏စစ်ဆေးရေးအာဏာအမြင့်ဆုံးကျင့်သုံးခွင့်ရှိသော အဖွဲ့အစည်းဖြစ်သည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ် အောင်မြင်ရေးတွင် အရေးကြီးသည့် ပြင်ပကြီးကြပ်မှုကဏ္ဍ၌ တာဝန်ရှိပါသည်။ ပြည်သူ့ဘဏ္ဍာများ အလေအလွင့်မရှိအောင် စီမံခန့်ခွဲနိုင်ရန်၊ ပြည်သူ့ဘဏ္ဍာထိန်းကျောင်းမှု ပိုမိုကောင်းမွန်ရန်နှင့် ပြင်ပကြီးကြပ်မှု ပိုမိုအားကောင်းလာစေရန် အတွက် အောက်ပါအစီအစဉ်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည် -

- (က) စစ်ဆေးရေးလုပ်ငန်းများကို ဘက်လိုက်မှုမရှိဘဲ အဂတိကင်းစွာဖြင့်ဆောင်ရွက်ခြင်း
- (ခ) သက်ဆိုင်ရာဌာနများရှိ ဌာနတွင်းစာရင်းစစ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
- (ဂ) စစ်ဆေးတွေ့ရှိချက်များနှင့်စပ်လျဉ်း၍ Oversight Bodies(MOPF ၊ JPAC ၊ ACC) များနှင့်တွေ့ဆုံခြင်း
- (ဃ) လွှတ်တော်သို့တင်ပြသော ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာကို နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြုစုရေးဆွဲထုတ်ပြန်နိုင်ရန် စိစစ်သုံးသပ်မှုပြုလုပ်ခြင်း
- (င) ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုခေတ်မီဖွံ့ဖြိုးတိုးတက်ရေးစီမံချက်(၂၀၁၄-၂၀၁၉)တွင် ပါဝင်ဆောင်ရွက်ခြင်း

မဟာဗျူဟာရည်မှန်းချက်(၇)

“အာဆီယံစာရင်းစစ်ချုပ်ရုံးများအဖွဲ့- ASEANSAI ၊ အာရှတိုက်ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့- ASOSAI နှင့် နိုင်ငံတကာစာရင်းစစ်ချုပ်ရုံးများအဖွဲ့- INTOSAI” တို့၏ Activities များတွင် ပါဝင် ဆောင်ရွက်ခြင်း



၂။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည်အာဆီယံစာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEAN Supreme Audit Institutions- ASEANSAT)၊ အာရှတိုက်ဆိုင်ရာစာရင်းစစ်ချုပ်ရုံးများအဖွဲ့ (Asian Organization of Supreme Audit Institutions- ASOSAI) နှင့် နိုင်ငံတကာစာရင်းစစ်ချုပ်ရုံးများအဖွဲ့ (International Organization of Supreme Audit Institutions - INTOSAI)၊ များ၏ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများအကြား Knowledge နှင့် Good Practices များမျှဝေရန်နှင့် ပြန်လည်အသုံးပြုနိုင်ရန်အတွက် အောက်ပါအစီအစဉ်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည် -

- (က) ASEANSAT, ASOSAI, INTOSAI ၏ အစည်းအဝေးများနှင့် အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခြင်း
- (ခ) အဖွဲ့ဝင်နိုင်ငံများအကြား ကာလရှည်စီမံချက်ဖြင့် ဆောင်ရွက်သည့် ကိစ္စရပ်များ၊ Cooperative Audit ဆောင်ရွက်ခြင်းတို့တွင် ပူးပေါင်းပါဝင်ခြင်း
- (ဂ) ၂၀၂၁ တွင် ASEANSAT ၏ Chair တာဝန်ယူရန် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခြင်း
- (ဃ) ASEANSAT Chair အဖြစ် ASEANSAT ၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက်ခြင်း (၂၀၂၁ နိုဝင်ဘာမှ ၂၀၂၃ နိုဝင်ဘာအထိ)



4th ASEANSAL Summit တက်ရောက်မှု



ASEANSAL Workshop ကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမှု

IDI-ASOSAI iCAT Review Workshop

December 8 - 12, 2014, Dhaka, Bangladesh



IDI-ASOSAI iCAT Review Workshop တွင် ပါဝင်တက်ရောက်မှု

ဦးစားပေးအဆင့်အလိုက်အကောင်အထည်ဖော်ဆောင်ရွက်မည့်အစီအစဉ်များ

၂၂။ မဟာဗျူဟာလုပ်ငန်းစီမံချက်အရ ဦးစားပေးအဆင့်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များကို ပူးတွဲဇယားဖြင့် ဖော်ပြရေးဆွဲထားပါသည်။

မြန်မာနိုင်ငံစာရင်းကောင်စီနှင့် မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းတို့အား ကြီးကြပ်ခြင်းနှင့် လမ်းညွှန်မှုပေးခြင်း

၂၃။ မြန်မာနိုင်ငံစာရင်းကောင်စီ - MAC နှင့် မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း - MICPA တို့သည်လည်း စာရင်းပညာခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရေးနှင့်စာရင်းပညာရှင်များ တိုးပွားလာစေရေးအတွက် မဟာဗျူဟာရည်မှန်းချက်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေနှင့်အညီ ကြီးကြပ်၍ လိုအပ်သော လမ်းညွှန်မှုများပေးကာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၂၀၁၈ ခုနှစ်အတွင်း ဆောင်ရွက်သွားမည့် အစီအစဉ်များ

၂၄။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ မဟာဗျူဟာကို အကောင်အထည်ဖော်နိုင်ရေး ၂၀၁၈ ခုနှစ်အတွင်း ဆောင်ရွက်မည့်အစီအစဉ်များကို ပူးတွဲဇယားဖြင့် ဖော်ပြထားပါသည်။

နိဂုံး

၂၅။ မဟာဗျူဟာလုပ်ငန်းစီမံချက်ပါအစီအစဉ်များကို ရည်ရွယ်သည့်အတိုင်း ပြီးမြောက် အောင်မြင် ရေးအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ်ရုံးများ၏ စုပေါင်းအားဖြင့် အကောင် အထည်ဖော်သွားမည်ဖြစ်ပြီး နှစ်အလိုက် အမှန်တကယ်ဆောင်ရွက်နိုင်မှု အခြေအနေပေါ်မူတည်၍ လုပ်ငန်းအစီ အစဉ်များကို မွမ်းမံပြင်ဆင်သွားမည် ဖြစ်ပါသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

ရက်စွဲ၊ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၄ ရက်

နေရာ၊ နေပြည်တော်

ဦးစားပေးအဆင့်အလိုက်အကောင်အထည်ဖော်ဆောင်ရွက်မည့်အစီအစဉ်များ (၂၀၁၈ - ၂၀၂၂ ခုနှစ်)

စဉ်	မဟာဗျူဟာ ရည်မှန်းချက်များ	မဟာဗျူဟာ အစီအစဉ်များ	ဦးစားပေး အဆင့်	အချိန် သတ်မှတ်ချက်	တာဝန်ရှိသော အကောင် အထည်ဖော် မည့်ဌာနများ	ရလဒ်ပိုင်းဆိုင်ရာ တိုင်းတာချက်များ
၁	စာရင်းစစ်ချုပ်ရုံးများ၏နိုင်ငံတကာစံများ- ISSAI အခြေပြု စစ်ဆေးရေးလက်စွဲနှင့် လမ်းညွှန်များပြုစုထုတ်ပြန်လိုက်နာကျင့်သုံးရန်	ISSAI အခြေပြု ဘဏ္ဍာရေးစာရင်းစစ်ဆေးရေးလက်စွဲနှင့် အစီအစဉ်များ ADB ၏နည်းပညာအကူအညီဖြင့် ပြုစုရေးသားခြင်းနှင့် ဖြန့်ဝေခြင်း “Training the Trainers” workshop များကျင်းပခြင်း လုပ်ဆောင်ချက်များကို၁၀၀% ပြည့်စုံဆေးခြင်းထက် Risk Areas ကိုအကဲဖြတ်၍စစ်ဆေးနိုင်ရန် Change Champions များ ရွေးချယ်၍ သင်ကြားပေး	၁ ၁ ၁	၂၀၁၈ ၂၀၁၈-၂၀၁၉ ၂၀၁၈-၂၀၁၉	OAG OAG Region/ State Audit Offices ၊ TWG Audit Dept;	ISSAI အခြေပြု ဘဏ္ဍာရေးစာရင်းစစ်ဆေးရေး လက်စွဲနှင့်အစီအစဉ်များထုတ်ပြန် ဖြန့်ဝေရန် Trainersများထွက်ပေါ်လာပြီးဆင့်ပွားသင်တန်းများပို့ချရန် Risk ကိုအကဲဖြတ်၍ စစ်ဆေးမှုကိုလက်တွေ့ ဆောင်ရွက်နိုင်သည့် Change Champions များ ပေါ်ထွက်လာရန်

	ခြင်းနှင့် လက်တွေ့စမ်းသပ် စစ်ဆေးခြင်း				
	ရွေးချယ်သင်ကြားပေးထားသော Change Champions က ရုံးချုပ်နှင့်တိုင်းဒေသကြီး/ပြည်နယ်များ၌လက်တွေ့စမ်းသပ်စစ်ဆေးမှုဆောင်ရွက်ခြင်း	၁	၂၀၁၉-၂၀၂၀	Audit Dept;	Risk ကို အကဲဖြတ်၍ စစ်ဆေးမှုကို Change Champions က လက်တွေ့ဆောင်ရွက်ရန်
	Risk-based Audit ကို Change Champions များက ဦးဆောင်၍ လက်တွေ့ စမ်းသပ်စစ်ဆေးမှုများဖြင့် ဝန်ထမ်းများအားဆင့်ပွား သင်ကြားပေးခြင်း	၂	၂၀၂၀-၂၀၂၁	Audit Dept;	Change Champions များကလက်တွေ့လေ့ကျင့်သင်ကြားရန်
	ISSAI အခြေပြုဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်းလက်စွဲကို အခြေခံ၍ Practical Guidelines and Tools များ ပြုစုထုတ်ပြန်ခြင်းနှင့် ထို ISSAI နှင့် အညီနှစ်စဉ် ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခြင်း	၂	၂၀၁၉-၂၀၂၂	Audit Dept;	Financial Audit Methodology and practical guidelines ပေါ်ထွက်ရန်နှင့် Update လုပ်ရန်

		ထုတ်ပြန်ထားသော စစ်ဆေးရေးလက်စွဲနှင့် အစီအစဉ်များကိုရုံးချုပ် နှင့်တိုင်းဒေသကြီး/ပြည်နယ်များ၌ လိုက်နာကျင့်သုံးခြင်း	၂	၂၀၂၂	OAG Region/ State Audit Offices	Financial Audit ကို ISSAI နှင့် အညီဆောင်ရွက်ရန်
		<u>ISSAI အခြေပြုလုပ်ငန်းဆောင်ရွက်မှုစစ်ဆေးရေးလက်စွဲ</u> OAGN ၏ နည်းပညာအကူအညီဖြင့် ပြုစုရေးသားခြင်း နှင့်ဖြန့်ဝေခြင်း	၁	၂၀၁၈-၂၀၂၁	OAG	ISSAI အခြေပြုလုပ်ငန်းဆောင်ရွက်မှု စစ်ဆေးရေးလက်စွဲထုတ်ပြန်ဖြန့်ဝေရန်
		Workshopများကျင်းပခြင်းနှင့် ရွေးချယ်ထားသည့်လုပ်ငန်းနယ်ပယ်များတွင် လက်တွေ့စမ်းသပ်စစ်ဆေးခြင်း	၁	၂၀၁၈-၂၀၂၁	OAG Region/State Audit Offices	လက်တွေ့လုပ်ငန်းခွင်တွင် အသုံးပြုရန်
		စစ်ဆေးရေးဌာနခွဲအသီးသီးတွင် လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးသည့် စာရင်းစစ် (Performance Auditor) အဖွဲ့များ လိုအပ်သလို ဖွဲ့စည်းခြင်း	၁	၂၀၁၈/၂၀၁၉	Audit Dept;	Performance Audit Team များဖွဲ့စည်းရန်

		ထုတ်ပြန်ထားသော စစ်ဆေးရေး လက်စွဲကိုရုံးချုပ်နှင့် တိုင်းဒေသကြီး / ပြည်နယ်များ ၌ လိုက်နာကျင့်သုံးခြင်း	၂	၂၀၂၂	OAG Region/ State Audit Offices	Performance Audit ကို ISSAIနှင့်အညီဆောင်ရွက် ရန်
		ISSAI <u>အခြေပြုဥပဒေစည်းမျဉ်းစည်းကမ်း</u> <u>လိုက်နာမှုစစ်ဆေးရေး</u> <u>လက်စွဲ</u> OAGN ၏နည်းပညာ အကူအညီဖြင့် ပြုစုရေးသားခြင်းနှင့် ဖြန့်ဝေခြင်း	၂	၂၀၁၈-၂၀၂၀	OAG	ISSAI အခြေပြု ဥပဒေ စည်းမျဉ်း စည်းကမ်း လိုက်နာမှု စစ်ဆေးရေးလက်စွဲ ထုတ်ပြန် ဖြန့်ဝေရန်
		On job trainingပေး၍ ရွေးချယ်ထားသည့် လုပ်ငန်းနယ်ပယ်များ (Selected Area)တွင် လက်တွေ့စမ်းသပ်စစ်ဆေးခြင်း	၂	၂၀၁၈-၂၀၂၁	Audit Dept;	လက်တွေ့လုပ်ငန်းခွင်တွင် အသုံးပြုရန်
		ထုတ်ပြန်ထားသည့်လက်စွဲနှင့် အညီ လက်တွေ့စမ်းသပ် စစ်ဆေးမှုများကို On job training ရရှိထားသူများဖြင့် ဆင့်ပွားပို့ချ ဆောင်ရွက်ခြင်း	၂	၂၀၂၁-၂၀၂၂	Audit Dept;	ထုတ်ပြန်ထားသည့်လက်စွဲကိုလက်တွေ့လုပ်ငန်းခွင်တွင် ကျယ်ပြန့်စွာ အသုံးပြုရန်

		ISSAI based Public Debt Audit ၊ Environmental Audit ၊ EDP/ IT Audit ဆိုင်ရာ စစ်ဆေးရေးလက်စွဲများ ပြုစု ထုတ်ပြန်ခြင်းနှင့်ဝန်ထမ်းများ အား လေ့ကျင့်သင်ကြားပေးမှု များစတင်ဆောင်ရွက်ခြင်း	၃	၂၀၂၂	OAG Region/ State Audit Offices	စစ်ဆေးရေးလက်စွဲများထုတ်ပြန်ဖြန့်ဝေရန်နှင့် ISSAI နှင့်အညီ ဆောင်ရွက်ရန်
၂	နိုင်ငံတကာနိုင်ငံပိုင်ကဏ္ဍ စာရင်းစံများ-IPSAS သတ်မှတ် ပြဋ္ဌာန်းနိုင်ရေးနှင့်လိုက်နာကျင့်သုံးနိုင်စေရေးဆောင်ရွက်ရန်	Training Material များ မြန်မာ မူပြုခြင်း သင်တန်းကျောင်းမှဖွင့်လှစ် လျက်ရှိသည့်ဌာနတွင်းနှင့်ဌာန ဆိုင်ရာ သင်တန်းများတွင် ဘာသာရပ်တစ်ခုအဖြစ် ထည့်သွင်း သင်ကြားခြင်း အစိုးရဌာနအဖွဲ့အစည်းများ၏ ဘဏ္ဍာရေးအစီရင်ခံမှု အရည်အသွေးကို စိစစ်သုံးသပ်ခြင်း နှင့် IPSAS ကို သတ်မှတ် ပြဋ္ဌာန်းနိုင်ရေး MAC ၊ MOPF ၊ JPACနှင့် ပူးပေါင်းဆောင်ရွက်ခြင်း	၂	၂၀၁၉	OAG	သင်တန်းကျောင်းတွင် ထည့်သွင်းသင်ကြားရန်
			၂	၂၀၁၉-၂၀၂၂	OAG Training School	ဤရုံးနှင့် သက်ဆိုင်ရာ ဌာနများမှ ဝန်ထမ်းများ အနေဖြင့် IPSAS နှင့် စပ်လျဉ်းသည့် Knowledge ရရှိရန်
			၃	၂၀၁၉-၂၀၂၂	Audit Dept; Head of Office	IPSAS ကိုသတ်မှတ်ပြဋ္ဌာန်းရန်

၃	စစ်ဆေးရေးလုပ်ငန်းများပိုမို ထိရောက်ကောင်းမွန်စေရန်	အမိန့်နှင့်ညွှန်ကြားချက်များ အခါအားလျော်စွာထုတ်ပြန် ခြင်း စစ်ဆေးရမည့်အဖွဲ့အစည်း များနှင့်တစ်နှစ်တစ်ကြိမ်အလုပ် ရုံဆွေးနွေးပွဲကျင်းပခြင်း	၁	၂၀၁၈-၂၀၂၂	OAG	ထုတ်ပြန်သောအမိန့်နှင့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန်
			၂	၂၀၁၉-၂၀၂၂	OAG ၊ စစ်ဆေးရမည့် အဖွဲ့အစည်း များ	လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲ များ၊ အားသာချက်/ အား နည်းချက်များ၊ ပိုမိုကောင်း မွန်ရန် ရှေ့ဆက် ဆောင် ရွက်သင့်သည်များကို ဆွေး နွေးခြင်းဖြင့် စစ်ဆေးရေး လုပ်ငန်းများ ပိုမိုထိရောက် စွာဆောင်ရွက်ရန်
		ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေကိုအခြေအနေအရ လိုအပ်လျှင် ပြင်ဆင်ခြင်း	၂	၂၀၁၉-၂၀၂၂	OAG	ပြင်ဆင်ပြီးသည့် ပြည် ထောင်စုစာရင်းစစ်ချုပ် ဥပဒေထွက်ရှိရန်
		Local Private Audit Firm များသို့ Outsourcing ပေးနိုင် ရေး အမိန့်ကြော်ငြာစာလုပ်ထုံး လုပ်နည်းများသတ်မှတ် ပြဋ္ဌာန်းခြင်း၊ လွှဲအပ်ဆောင်ရွက် ခြင်းနှင့် ကြီးကြပ်ခြင်း	၂	၂၀၁၉-၂၀၂၂	OAG	သတ်မှတ်အချိန်အတွင်းပြီး စီးရမည့် လုပ်ငန်းများအချိန် မီပြီးမြောက်ရန်နှင့် စစ်ဆေး ထားသော လုပ်ငန်းများ အရည်အသွေး ပြည့်ဝ လုံ လောက်မှု ရှိ မရှိ သုံးသပ်ရန်

	Local Private Audit Firm များ၊သက်ဆိုင်ရာဌာနများနှင့် တစ်နှစ်တစ်ကြိမ်တွေ့ဆုံခြင်း	၂	၂၀၂၀-၂၀၂၂	Audit Dept;	စစ်ဆေးရာတွင်တွေ့ရှိရ သည့် အားသာချက်/ အား နည်းချက်များကို သုံးသပ်၍ ရှေ့ဆက်ဆောင်ရွက်သင့် သည်များကို ဖော်ထုတ်ရန်
	EU အကူအညီဖြင့် Internal Audit Division ကိုတိုးတက် အောင် ဆောင်ရွက်ခြင်းနှင့်SAI PMF နှင့်အညီ ဌာနတွင်းကြီး ကြပ်ကွပ်ကဲမှု ဆိုင်ရာမူဝါဒနှင့် လုပ်ထုံးလုပ်နည်းများ ချမှတ် အကောင်အထည်ဖော်ဆောင် ရွက်ခြင်း	၂	၂၀၁၈-၂၀၂၀	Head of Office	ဌာနတွင်းကြီးကြပ်ကွပ်ကဲမှု ဆိုင်ရာမူဝါဒနှင့်လုပ်ထုံးလုပ် နည်းများ ပေါ်ထွက်ရန် နှင့် လိုက်နာကျင့်သုံးရန်
	ပေါ်ထွက်လာသည့်ဌာနတွင်း ကြီးကြပ်ကွပ်ကဲမှုဆိုင်ရာမူဝါဒ နှင့်လုပ်ထုံးလုပ်နည်းများကို တိုင်းဒေသကြီး/ပြည်နယ်များ သို့လိုက်နာကျင့်သုံးနိုင်ရေး ဖြန့် ဝေခြင်း	၃	၂၀၂၁	Head of Office	တိုင်းဒေသကြီး/ပြည်နယ် များတွင်ဌာနတွင်း ကြီးကြပ် ကွပ်ကဲမှုစနစ်စတင်ဆောင် ရွက်ရန်
	Quality Assurance Review (Peer Review Mechanism)	၂	၂၀၁၉	OAG Region/State	လမ်းညွှန်များထုတ်ပြန် ဖြန့်ဝေရန်

		လမ်းညွှန်ထုတ်ပြန်ရန်ဆောင်ရွက်ခြင်းနှင့်ဖြန့်ဝေခြင်း			Audit Offices	
		Quality Assurance အတွက် ဌာနစု/ Quality Assurance ဆောင်ရွက်မည့်အဖွဲ့ ဖွဲ့စည်း တာဝန်ပေးအပ်ခြင်း	၂	၂၀၂၀-၂၀၂၂	OAG Region/State Audit Offices	Quality Assurance အတွက် ဌာနစု/အဖွဲ့ ပေါ်ထွက်ရန်
		ထုတ်ပြန်ထားသောလမ်းညွှန် နှင့်အညီ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် Peer Review ဆောင်ရွက်ခြင်း	၃	၂၀၂၀-၂၀၂၂	OAG Region/State Audit Offices	စစ်ဆေးလုပ်ငန်းများ အရည်အသွေး ပြည့်ဝ မှန်ကန်စေရန်
၄	ဖွဲ့စည်းပုံ၊လူသားအရင်းအမြစ် စီမံခန့်ခွဲမှုနှင့် ဝန်ထမ်းစွမ်းရည် စသည်တို့ကိုမြှင့်တင်ရန်	UCSB မှတစ်ဆင့် CPAများ အား အရာရှိများအဖြစ် ခန့်အပ်ခြင်း	၁	နှစ်စဉ်	OAG	Generation Gap ဖြစ်မှုကို ဖြည့်ဆည်းရန်အတွက် စာရင်းပညာရှင်အရာရှိများ မွေးထုတ်ရန်
		နယ်ပယ်အသီးသီးမှပညာရှင်များ (ဥပမာ- အင်/ယာ၊ ဥပဒေ ပညာရှင်၊ ဆရာဝန်၊ IT ပညာရှင်) ခန့်အပ်ခြင်း	၂	၂၀၂၀	OAG	ဘက်စုံစစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်

	နိုင်ငံခြားသို့ပညာတော်သင်၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ သင် တန်းများ စေလွှတ်ခြင်းနှင့် ဆင့်ပွားသင်တန်းများ ပို့ချခြင်း	၁	နှစ်စဉ်	OAG	နိုင်ငံတကာပညာရပ်ဆိုင် ရာအတွေ့အကြုံများ ရရှိရန် နှင့် ပြန်လည်မျှဝေ အသုံးချ ရန်
	မိတ်ဖက်အဖွဲ့အစည်းများ၏အ ကူအညီ/ရုံးအစီအစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းများကျင်းပခြင်း	၁	၂၀၁၈-၂၀၂၂	OAG	ရရှိသောအသိပညာများကို လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချရန်
	EU အကူအညီဖြင့်10 year Strategic Reform Plan ၊ Change Management Plan ၊ HR Development Plan၊Staff Competency Framework နှင့် Comprehensive Training and Development Plan ရေးဆွဲခြင်း	၁	၂၀၁၈-၂၀၂၀	Head of Office၊ Audit Dept; ၊ Administrati onDept; HR Focus Group	လုပ်ငန်းစွမ်းဆောင်ရည် များ ပိုမိုတိုးမြှင့်ရန်နှင့် လူ သားအရင်းအမြစ် စီမံခန့်ခွဲ မှုပိုမိုထိရောက် ကောင်းမွန် ရန်
	အဖွဲ့အစည်းတစ်ခုလုံးနှင့် ဝန် ထမ်းတစ်ဦးချင်းစီ၏ စဉ်ဆက် မပြတ် တိုးတက်မှုအတွက် ရုံး ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်	၂	၂၀၂၁	Administrati on, Training& Research Dept;၊	လုပ်ငန်းစွမ်းဆောင်ရည် များ ပိုမိုတိုးမြှင့်ရန်နှင့် လူ သားအရင်းအမြစ်စီမံခန့်ခွဲမှု ပိုမိုထိရောက်ကောင်းမွန်ရန်

		နယ်များတွင် HR policies နှင့် capacities ကို တိုးမြှင့် ဆောင်ရွက်ခြင်း			HR Focus Group	
		ICT related သင်တန်းများ စဉ်ဆက်မပြတ် စီစဉ်ဆောင်ရွက်ခြင်း	၁	၂၀၁၈-၂၀၂၂	OAG	IT Audit ဆောင်ရွက်နိုင်ရန်
		ပြင်ပပညာရှင်များဖိတ်ခေါ်၍ CPD ဟောပြောပွဲများ ဆောင်ရွက်ခြင်း	၂	၂၀၁၉-၂၀၂၂	OAG	ပညာရပ်များကိုစဉ်ဆက်မပြတ်သိရှိရန်
၅	E-Government System အကောင်အထည်ဖော်ရန်	IT နည်းပညာ အသုံးပြု၍ သတင်းအချက်အလက်များ ကို မျှဝေသုံးစွဲ နိုင်ရန်နှင့် ရည်ညွှန်းကိုးကား အသုံးပြုနိုင်မည့် သတင်းအချက်အလက်များ (ဥပမာ-မူဝါဒ ဆိုင်ရာများ၊ စာရင်းစံများ၊ စစ်ဆေးရေး လက်စွဲများ၊ လမ်းညွှန်များ၊ ညွှန်ကြားချက်များစသည်ဖြင့်) ကို တစ်နေရာတည်းတွင် စုစည်း၍ Knowledge Platform တည်ဆောက်နိုင်ရေး Mini Data	၁	၂၀၁၈-၂၀၂၂	Head of Office၊ Audit Dept; ၊ AdministrationDept;	MDC ကိုအသုံးပြု၍အချက်အလက်များ မျှဝေအသုံးပြုရန်

	Center ဝယ်ယူခြင်း				
	Knowledge Platform ကို တိုင်းဒေသကြီး/ပြည်နယ်များမှ လည်းရယူသုံးစွဲနိုင်ရန်စတင် ဆောင်ရွက်ခြင်း	၂	၂၀၂၁	Administrati onDept;	အချက်အလက်များ လွယ်ကူ လျင်မြန်စွာ ရယူရန်
	MDC လုပ်ငန်း အကောင်အထည်ဖော်ရေး အဖွဲ့ ဖွဲ့စည်း ဆောင်ရွက်ခြင်း	၂	၂၀၁၈-၂၀၂၂	OAG	MDC ကို စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းရန်နှင့် အကျိုးရှိရှိ အသုံးပြုနိုင်ရန်
	Information Technology Strategy ကို International ICT Expert ဌာနရမ်းရေးဆွဲခြင်းနှင့် အကောင်အထည် ဖော်ဆောင်ရွက်ခြင်း	၂	၂၀၁၉-၂၀၂၂	Head of Office၊ Administra- tion Dept;	ICT Strategyထွက်ပေါ်လာရန်နှင့်နည်းပညာအသုံးပြုမှု တိုးတက်ရန်
	ရုံးချုပ်၌ Accounting and Budgetary Control System အား Window Based မှ Web basedသို့အဆင့်မြှင့်တင်ဆောင်	၂	၂၀၁၈-၂၀၂၂	Administra- tion Dept;	Web basedAccounting and Budgetary Control Systemအားအသုံးပြုနိုင်ရန်

		ရွက်ခြင်းနှင့် အသုံးချခြင်း				
		တိုင်းဒေသကြီး/ပြည်နယ်များ၌ Budgetary Control System အား Window Based မှ Web based သို့ အဆင့်မြှင့်တင် ဆောင်ရွက်ခြင်း	၃	၂၀၂၁	Region/State Audit Offices	Web based Accounting and Budgetary Control System အား အသုံးပြုနိုင် ရန်
		ဘဏ္ဍာရေးစာရင်းစစ်ဆေး ခြင်းကို Audit Management System အသုံးပြု၍ လက်တွေ့ စမ်းသပ် ဆောင်ရွက်ခြင်း	၂	၂၀၁၈-၂၀၁၉	Audit Dept;	Audit Management System ၏ လိုအပ်ချက် များကို သိရှိပြင်ဆင်နိုင်ရန်
		Audit Management System ကို tool တစ်ခုအဖြစ်အသုံးပြု ၍ ဝန်ထမ်းများအား လေ့ကျင့် သင်ကြားပေးခြင်း	၂	၂၀၁၉-၂၀၂၀	Audit Dept;	Audit Management System အားဝန်ထမ်းများ လက်တွေ့အသုံးပြုနိုင်ရန်
		Audit Software များကို ပြည်ပ မှဝယ်ယူခြင်း (သို့) ပြည်တွင်း ကုမ္ပဏီများသို့အပ်နှံခြင်း	၂	၂၀၁၉-၂၀၂၂	OAG Company	IT Audit ဆောင်ရွက်နိုင်ရန်
၆	ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု ပိုမို ကောင်းမွန်ရန်	စစ်ဆေးရေးလုပ်ငန်းများကို ဘက်လိုက်မှုမရှိဘဲအကတိကင်း စွာဖြင့်ဆောင်ရွက်ခြင်း	၁	၂၀၁၈-၂၀၂၂	OAGRegion/ State Audit Offices	ပြည်သူ့ဘဏ္ဍာများ အလေ အလွင့် မရှိအောင် စီမံခန့်ခွဲ နိုင်ရန်

	သက်ဆိုင်ရာဌာနများရှိဌာန တွင်းစာရင်းစစ်များနှင့်ပူးပေါင်း ဆောင်ရွက်ခြင်း	၁	နှစ်စဉ်	Audit Dept;	လုပ်ငန်းများမထပ်ဘဲ လို အပ်သည့် Area များကို ပိုမို အလေးပေး စစ်ဆေးပြီး လုပ်ငန်းများ ပိုမိုမြန်ဆန် ထိ ရောက်ရန်
	စစ်ဆေးတွေ့ရှိချက်များနှင့်စပ် လျဉ်း၍ Oversight Bodies (MOPF ၊ JPAC ၊ ACC)များနှင့် တွေ့ဆုံခြင်း	၂	၂၀၁၉-၂၀၂၂	OAG	ပြည်သူ့ဘဏ္ဍာထိန်းကျောင်း မှု ပိုမိုကောင်းမွန်ရန်
	လွှတ်တော်သို့ တင်ပြသော ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ၏ အစီရင်ခံစာကို နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ပြုစုရေးဆွဲထုတ်ပြန်နိုင်ရန် စိစစ်သုံးသပ်မှုပြုလုပ်ခြင်း	၂	၂၀၁၉-၂၀၂၀	OAG Senior Management Team	လွှတ်တော်သို့တင်ပြသည့် အစီရင်ခံစာအား Stake- holders များ ပိုမို ရှင်းလင်း စွာ နားလည်နိုင်ရန် နှင့် အလေးထားစေရန်
	ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးစီမံ ချက်(၂၀၁၄-၂၀၁၉)တွင် ပါဝင် ဆောင်ရွက်ခြင်း	၁	၂၀၁၈-၂၀၁၉	OAG	ပြင်ပကြီးကြပ်မှု ပိုမိုအား ကောင်းလာစေရန်

၇	အာဆီယံစာရင်းစစ်ချုပ်ရုံးများ အဖွဲ့- ASEANSAI ၊အာရှတိုက် ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများ အဖွဲ့- ASOSAI နှင့်နိုင်ငံတကာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့- INTOSAI တို့၏ Activities များ တွင် ပါဝင်ဆောင်ရွက်ခြင်း	ASEANSAI, ASOSAI,INTOSAI ၏အစည်းအဝေးများနှင့်အလုပ် ရုံဆွေးနွေးပွဲများ တက်ရောက် ခြင်း	၁	နှစ်စဉ်	Head of office	အဖွဲ့ဝင်နိုင်ငံများအကြား Knowledge နှင့် Good Practices များ မျှဝေရန်နှင့် ပြန်လည် အသုံးပြုနိုင်ရန်
		အဖွဲ့ဝင်နိုင်ငံများအကြားကာလ ရှည်စီမံချက်ဖြင့် ဆောင်ရွက် သည့် ကိစ္စရပ်များ၊ Coopera- tive Audit ဆောင်ရွက်ခြင်း တို့တွင်ပူးပေါင်းပါဝင်ခြင်း	၂	၂၀၁၈-၂၀၂၂	Head of office	----- ။ -----
		၂၀၂၁တွင် ASEANSAI ၏ Chair တာဝန်ယူရန် လိုအပ်သည့် ကြို တင်ပြင်ဆင်မှုများ ဆောင်ရွက် ခြင်း	၂	၂၀၁၉-၂၀၂၁	Head of office	အိမ်ရှင်အဖြစ်လက်ခံ ကျင်းပနိုင်ရန်
		ASEANSAI Chair အဖြစ် ASEANSAI ၏ လုပ်ငန်းတာဝန် များကို ထိရောက်စွာ ဆောင် ရွက်ခြင်း (၂၀၂၁ နိုဝင်ဘာမှ ၂၀၂၃ နိုဝင်ဘာလ အထိ)	၃	၂၀၂၁	OAG	ASEANSAI activities ကို ဦးဆောင်ရန်

၂၀၁၈ ခုနှစ်အတွင်းဆောင်ရွက်သွားမည့်အစီအစဉ်များ

စဉ်	မဟာဗျူဟာ ရည်မှန်းချက်များ	မဟာဗျူဟာ အစီအစဉ်များ	ဦးစားပေး အဆင့်	အချိန် သတ်မှတ်ချက်	တာဝန်ရှိသော အကောင် အထည်ဖော် မည့်ဌာနများ	ရလဒ်ပိုင်းဆိုင်ရာ တိုင်းတာချက်များ
၁	စာရင်းစစ်ချုပ်ရုံးများ၏နိုင်ငံတကာစံများ- ISSAI အခြေပြု စစ်ဆေးရေး လက်စွဲနှင့် လမ်းညွှန်များပြုစု ထုတ်ပြန်လိုက်နာကျင့်သုံးရန်	<u>ISSAI အခြေပြု ဘဏ္ဍာရေးစာရင်းစစ်ဆေးရေးလက်စွဲနှင့် အစီအစဉ်များ</u> ADB ၏ နည်းပညာအကူအညီဖြင့် ပြုစုရေးသားခြင်းနှင့် ဖြန့်ဝေခြင်း “Training the Trainers” workshop များ ကျင်းပခြင်း လုပ်ဆောင်ချက်များကို ၁၀၀% ပြည့်စုံစစ်ဆေးခြင်းထက် Risk Areas ကိုအကဲဖြတ်၍စစ်ဆေးနိုင်ရန် Change Champions များ ရွေးချယ်၍ သင်ကြားပေး	၁ ၁ ၁	၂၀၁၈ ၂၀၁၈-၂၀၁၉ ၂၀၁၈-၂၀၁၉	OAG OAG Region/ State Audit Offices ၊ TWG Audit Dept;	ISSAI အခြေပြု ဘဏ္ဍာရေးစာရင်းစစ်ဆေးရေး လက်စွဲနှင့် အစီအစဉ်များ ထုတ်ပြန် ဖြန့်ဝေရန် Trainers များ ထွက်ပေါ်လာပြီးဆင့်ပွားသင်တန်းများပို့ချရန် Risk ကို အကဲဖြတ်၍ စစ်ဆေးမှုကို လက်တွေ့ဆောင်ရွက်နိုင်သည့် Change Champions များပေါ် ထွက်လာရန်

	ခြင်းနှင့် လက်တွေ့စမ်းသပ် စစ်ဆေးခြင်း				
	<u>ISSAI အခြေပြုလုပ်ငန်းဆောင်ရွက်မှုစစ်ဆေးရေးလက်စွဲ</u> OAGN ၏ နည်းပညာအကူအညီဖြင့် ပြုစုရေးသားခြင်းနှင့်ဖြန့်ဝေခြင်း Workshopများကျင်းပခြင်းနှင့် ရွေးချယ်ထားသည့် လုပ်ငန်းနယ်ပယ်များတွင် လက်တွေ့စမ်းသပ်စစ်ဆေးခြင်း စစ်ဆေးရေးဌာနခွဲအသီးသီးတွင် လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးသည့် စာရင်းစစ် (Performance Auditor) အဖွဲ့များ လိုအပ်သလို ဖွဲ့စည်းခြင်း	၁ ၁ ၁	၂၀၁၈-၂၀၂၀ ၂၀၁၈-၂၀၂၁ ၂၀၁၈/၂၀၁၉	OAG OAG Region/ State Audit Offices Audit Dept;	ISSAI အခြေပြု လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးရေးလက်စွဲထုတ်ပြန်ဖြန့်ဝေရန် လက်တွေ့လုပ်ငန်းခွင်တွင် အသုံးပြုရန် Performance Audit Team များဖွဲ့စည်းရန်
	<u>ISSAI အခြေပြုဥပဒေစည်းမျဉ်းစည်းကမ်းလိုက်နာမှုစစ်ဆေးရေးလက်စွဲ</u> OAGN ၏နည်းပညာအကူအညီဖြင့် ပြုစုရေးသားခြင်းနှင့် ဖြန့်	၂	၂၀၁၈-၂၀၂၀	OAG	ISSAI အခြေပြု ဥပဒေစည်းမျဉ်းစည်းကမ်း လိုက်နာမှု

		ဝေခြင်း On job training ပေး၍ ရွေးချယ်ထားသည့် လုပ်ငန်းနယ်ပယ်များ(Selected Area)တွင် လက်တွေ့စမ်းသပ် စစ်ဆေးခြင်း	၂	၂၀၁၈-၂၀၂၁	Audit Dept;	စစ်ဆေးရေး လက်စွဲထုတ်ပြန်ဖြန့်ဝေရန် လက်တွေ့လုပ်ငန်းခွင်တွင် အသုံးပြုရန်
၂	စစ်ဆေးရေးလုပ်ငန်းများပိုမို ထိရောက်ကောင်းမွန်စေရန်	အမိန့်နှင့်ညွှန်ကြားချက်များ အခါအားလျော်စွာထုတ်ပြန်ခြင်း EU အကူအညီဖြင့် Internal Audit Division ကိုတိုးတက်အောင် ဆောင်ရွက်ခြင်းနှင့် SAI PMF နှင့် အညီဌာနတွင်းကြီးကြပ်ကွပ်ကဲမှု ဆိုင်ရာမူဝါဒနှင့် လုပ်ထုံးလုပ်နည်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခြင်း	၁ ၂	၂၀၁၈-၂၀၂၂ ၂၀၁၈-၂၀၂၁	OAG Head of office	ထုတ်ပြန်သောအမိန့်နှင့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန် ဌာနတွင်းကြီးကြပ်ကွပ်ကဲမှု ဆိုင်ရာမူဝါဒနှင့်လုပ်ထုံးလုပ်နည်းများ ပေါ်ထွက်ရန် နှင့် လိုက်နာကျင့်သုံးရန်
၃	ဖွဲ့စည်းပုံ၊လူသားအရင်းအမြစ် စီမံခန့်ခွဲမှု နှင့် ဝန်ထမ်းစွမ်းရည် စသည်တို့ကို မြှင့်တင်ရန်	UCSB မှတစ်ဆင့် CPA များ အား အရာရှိများအဖြစ် ခန့်အပ်ခြင်း	၁	နှစ်စဉ်	OAG	Generation Gap ဖြစ်မှုကို ဖြည့်ဆည်းရန်အတွက် စာရင်းပညာရှင် အရာရှိများ မွေးထုတ်ရန်

	နိုင်ငံခြားသို့ပညာတော်သင် ၊ အလုပ်ရုံဆွေးနွေးပွဲများ ၊ သင် တန်းများ စေလွှတ်ခြင်း နှင့် ဆင့်ပွားသင်တန်းများ ပို့ချခြင်း	၁	နှစ်စဉ်	OAG	နိုင်ငံတကာပညာရပ်ဆိုင် ရာအတွေ့အကြုံများ ရရှိရန် နှင့် ပြန်လည်မျှဝေ အသုံးချ ရန်
	မိတ်ဖက်အဖွဲ့အစည်းများ၏အ ကူအညီဖြင့် အလုပ်ရုံ ဆွေးနွေး ပွဲများ နှင့် သင်တန်းများကျင်းပ ခြင်း	၁	၂၀၁၈-၂၀၂၂	OAG	ရရှိသောအသိပညာများကို လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချရန်
	EU အကူအညီဖြင့် 10 year Strategic Reform Plan ၊ Change Management Plan ၊ HR Development Plan ၊ Staff Competency Frame- work နှင့် Comprehensive Training and Development Plan ရေးဆွဲခြင်း	၁	၂၀၁၈-၂၀၂၀	Head of Office၊ Audit Dept;၊ Administrati onDept; HR Focus Group	လုပ်ငန်းစွမ်းဆောင်ရည် များပိုမိုတိုးမြှင့်ရန်နှင့်လူ သားအရင်းအမြစ် စီမံခန့်ခွဲ မှု ပိုမို ထိရောက်ကောင်းမွန် ရန်
	ICT related သင်တန်းများ စဉ်ဆက်မပြတ် စီစဉ် ဆောင် ရွက်ခြင်း	၁	၂၀၁၈- ၂၀၂၂	OAG	IT Audit ဆောင်ရွက်နိုင်ရန်

၄	E-Government System အကောင်အထည်ဖော်ရန်	IT နည်းပညာ အသုံးပြု၍ သတင်းအချက်အလက်များကို မျှဝေသုံးစွဲနိုင်ရန်နှင့် ရည်ညွှန်း ကိုးကား အသုံးပြုနိုင်မည့် သတင်းအချက်အလက်များ (ဥပမာ- မူဝါဒဆိုင်ရာများ၊ စာရင်းစံများ၊ စစ်ဆေးရေးလက် စွဲများ၊ လမ်းညွှန်များ၊ ညွှန်ကြား ချက်များ စသည်ဖြင့်) ကို တစ်နေရာတည်းတွင် စုစည်း ၍ Knowledge Platform တည်ဆောက်နိုင်ရေး Mini Data Center ဝယ်ယူခြင်း	၁	၂၀၁၈-၂၀၂၂	Head of Office ၊ Audit Dept; ၊ Administra- tion Dept;	MDC ကိုအသုံးပြု၍ အချက် အလက်များ မျှဝေအသုံး ပြု ရန်
		MDCလုပ်ငန်းအကောင် အထည် ဖော်ရေးအဖွဲ့ဖွဲ့စည်း ဆောင်ရွက်ခြင်း	၂	၂၀၁၈-၂၀၂၂	OAG	MDC ကိုစနစ်တကျ ကိုင်တွယ် ထိန်းသိမ်းရန်နှင့် အကျိုးရှိရှိ အသုံးပြုနိုင်ရန်
		ရုံးချုပ်၌Accounting and Budgetary Control System အားWindow Based မှWeb based သို့ အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းနှင့်အသုံးချ ခြင်း	၂	၂၀၁၈-၂၀၂၂	Administra- tionDept;	Web based Accounting and Budgetary Control System အားအသုံး ပြုနိုင်ရန်

		ဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်းကို Audit Management System အသုံးပြု၍ လက်တွေ့စမ်းသပ် ဆောင်ရွက်ခြင်း	၂	၂၀၁၈-၂၀၁၉	Audit Dept;	Audit Management System ၏ လိုအပ်ချက်များကို သိရှိပြင်ဆင်နိုင်ရန်
၅	ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုပိုမို ကောင်းမွန်ရန်	စစ်ဆေးရေးလုပ်ငန်းများကို ဘက်လိုက်မှုမရှိဘဲအကတိကင်းစွာဖြင့် ဆောင်ရွက်ခြင်း	၁	၂၀၁၈-၂၀၂၂	OAG Region/ State Audit Offices	ပြည်သူ့ဘဏ္ဍာများ အလေအလွင့်မရှိအောင် စီမံခန့်ခွဲနိုင်ရန်
		သက်ဆိုင်ရာဌာနများရှိ ဌာနတွင်းစာရင်းစစ်များနှင့်ပူးပေါင်းဆောင်ရွက်ခြင်း	၁	နှစ်စဉ်	Audit Dept;	လုပ်ငန်းများမထပ်ဘဲ လိုအပ်သည့် Area များကိုပိုမိုအလေးပေးစစ်ဆေးပြီး လုပ်ငန်းများ ပိုမို မြန်ဆန်ထိရောက်ရန်
		ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးစီမံချက် (၂၀၁၄-၂၀၁၉) တွင် ပါဝင်ဆောင်ရွက်ခြင်း	၁	၂၀၁၈-၂၀၁၉	OAG	ပြင်ပကြီးကြပ်မှု ပိုမိုအားကောင်းလာစေရန်
၆	အာဆီယံစာရင်းစစ်ချုပ်ရုံးများအဖွဲ့ - ASEANSI ၊ အာရှတိုက်ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ - ASOSAI နှင့် နိုင်ငံတကာ	ASEANSI, ASOSAI, INTOSAI ၏ အစည်းအဝေး များနှင့် အလုပ်ရုံဆွေးနွေး ပွဲများ တက်ရောက်ခြင်း	၁	နှစ်စဉ်	Head of office	အဖွဲ့ဝင်နိုင်ငံများအကြား Knowledge နှင့် Good Practices များမျှဝေရန် နှင့် ပြန်လည်အသုံးပြုနိုင်ရန်

	စာရင်းစစ်ချုပ်ရုံးများအဖွဲ့- INTOSAI တို့၏ Activities များ တွင် ပါဝင်ဆောင်ရွက်ခြင်း	အဖွဲ့ဝင်နိုင်ငံများအကြား ကာလရှည် စီမံချက်ဖြင့်ဆောင် ရွက်သည့်ကိစ္စရပ်များ၊Coopera- -tive Audit ဆောင်ရွက်ခြင်း တို့တွင်ပူးပေါင်းပါဝင်ခြင်း	၂	၂၀၁၈-၂၀၂၂	Head of office	----- -----
--	---	--	---	-----------	-------------------	----------------